



ଅଧ୍ୟାତ୍ମିକ ପ୍ରକାଶକଳିକା । କାନ୍ତିକାଳିକା । ବିଜ୍ଞାନିକା ।
ବିଜ୍ଞାନିକା । ବିଜ୍ଞାନିକା ।

୦୬୭୪୦୯୨୨୨୨ । ୦୬୭୪୦୯୨୨୨୨

sarpaymaha@gmail.com
www.facebook.com/maharsarpaypublishing
www.maharsarpay.com

ထုတ်ဝေခြင်း	ဒုတိယအကြိမ်
ဖော်ပါရိယ၊ ၂၀၂၄ ခန့်	၁၀၀၀
စောင်ရေး	ကိစ္စား
မျက်နှာဖူးပန်းချိ	ဒေါသီမူးဖူး (၁၁၂၅)
ထုတ်ဝေသူ	ဦးဝင်္ဂလာလိပ်စီး (နှင့်သင်ပုဂ္ဂိပ်တိုက်-၀၀၄၄၁) ဝျေဆောင်ရွက်
ပုံစိတ်သူ	အမှတ်-၁၃၇-၁၃၆ ၃၉-လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့
စာစဉ်	ချုပ်စိစဲ
စာအုပ်ချုပ်	ကိုယ် (နွော်မြည်စာအုပ်ချုပ်လုပ်ငန်း) ဝျေဆောင်ရွက်
ဖြန့်ချိရေး	မဟာတေပး
	အမှတ်-၁၅၂၊ သေယာဓလမ်း၊ ၂-နုံကွက်၊ သုတေသန သားနှင့်ကျော်မြို့နယ်၊ ရန်ကုန်မြို့。
	ဖုန်း - ၀၉၉၅၀၆၂၃၈၉၊ ၀၉၉၅၀၆၂၃၈၉
တန်ဖိုး	၇၅၀၀ ကျပ်

ကျော်အောင်

ချုပ်စိုးလင်းတစ်လျှောက်ဝယ် । ကျော်အောင်
ရန်ကုန်၊ မဟာတေပး । ၂၀၂၄
၁၂ ၂၀၂၄ ၂၀၂၄ × ၁၂၀၄ ၀၈၀၅
(၁) ချုပ်စိုးလင်းတစ်လျှောက်ဝယ်

ချစ်ဆရိုးလမ်း
တစ်လျှောက်ဝယ်
ကျော်အောင်

မ ဟာ စာ ပေ (စာ စဉ် - ၁၁၅)

တစ်ဦးကိုတစ်ဦး ကြည့်နဲ့သည့် ချစ်အပြီး
အမှန်းဆုံး ရှောင်ကာပုန်း
ချစ်ထံးဖွဲ့ကာ ပျော်ရွှင်မဆုံး
ဘဝရီး တစ်လျောက်လုံး။

ချို့သာချစ်စကားဖွဲ့သီကံး
မယ်လည်းဆွင်ပြုး မောင်မမှန်း
ချစ်ခရီးလမ်း တစ်လျောက်လုံး။

ကူညီဖေးမ ပျော်မဆုံး
ကြင်နာယုယ ချစ်နှောင်ထံး
တူမောင်မယ် ပျော်တပြုးပြီး
ချစ်ခရီးလမ်း တစ်လျောက်လုံး။

ပထမအကြိမ်

ထုတ်ဝေသူ အမှာ

လေးစားအပ်သော စာဖတ်ပရီသတ်အား ဤ ‘ချစ်ခရီးလမ်း
တစ်လျောက်ဝယ်’ ဝဋ္ဌနှင့် ပတ်သက်၍ အနည်းငယ် တင်ပြလိုပါသည်။

ဤ ‘ချစ်ခရီးလမ်းတစ်လျောက်ဝယ်’ ဝဋ္ဌမှာ ရုပ်ရှင်ဝဏ္ဏ၊
ဖြစ်ကြောင်း ဦးစွာ ဝန်ခံလိုပေသည်။

ဝဏ္ဏ ရုပ်ရှင်၊ ရုပ်ရှင်မှ ဝဏ္ဏတို့သည် အနုပညာ အချင်းချင်း
ဆက်နှုပ်နေသည်ကိုကား ကျွန်ုတော်များ အတူးစိတ္တာ ချေနေစရာ လိုမည်
မဟုတ်ဘူ ယူဆပါသည်။ စာပေသည် စာလုံးများဖြင့် တန်ဆာဆင်ကာ
လူဘဝ သရုပ်သက်နို ပီပြင် ထင်ရှားလာအောင်(ဝ)မိမိ ဖွဲ့ဆိုအပ်သော၊
အတ်လမ်း အကြောင်းအရာ၊ ပါဝင်သော အတ်ဆောင်များ၏ သရုပ်ပိပြင်
စေမှုကို စာ၊ ဝါကျများဖြင့် တန်ဆာဆင်ကာ ဖွဲ့ဆိုရသည်။ ထိုသို့ ဖွဲ့ဆိုရာ
တွင် စာဖတ်သူ၏ စိတ်ဖြင့်ကွင်းတွင် ပေါ်လွင် ထင်ရှားစေရန် ဖွဲ့ဆိုရ
ပေသည်။

ရုပ်ရှင်သည်လည်း အနုပညာတစ်ရပ် ဖြစ်၏။ အတ်ဆောင်တို့သည်
မိမိတို့ ပါဝင်ရသည့် အခန်းကဏ္ဍတွင် သရုပ်ပိသအောင် သရုပ်ဆောင်ရှု၏။
သို့သော် သဘာဝကို ဖွဲ့ဆိုရန် ရုပ်ရှင်နှင့်ဝဏ္ဏသည် ကွာခြားလှ၏။

ဥပမာ ပေလီ ရူခင်း အလှ သဘာဝကို ဖော်ကြရာတွင် ရုပ်ရှင်သည် ရူခင်းရူကွက်ကောင်းများကို လှည့်လည် ရိုက်ပြရံရှုဖြင့် ဦးနိုင်၏။

ဝါဌ္ဇာဌားကောင်းများကို လှည့်လည် ရူခင်းရူကွက်ကို စာဖတ်သု၏ စိတ်တွင် ထင်ဟပ် ပေါ်ပေါက်လာအောင် ရေးဖွဲ့ရသည်။

သုံးကြောင့် ဤ ‘ချစ်ခရီးလမ်းတစ်လျှောက်ဝယ်’ ဝါဌ္ဇာဌား ရေးသားရာတွင် စာရေးဆရာသည် စိတ်ပါဝင်စားမှ ရှိစေရန် အချိန်ယဉ် ရေးသားခဲ့၏။ မကြိုက်လျှင် ဖျက်၊ အသစ် ထပ်ရေးနှင့် အချိန် များစွာ ယူခဲ့သည်။

ကျွန်ုတ်များ ထုတ်ဝေသူ အနေနှင့်လည်း ဤသည်ကို အချိန် ပေးကာ စိတ်ရည်စွာဖြင့် စောင့်စား၍ ရိုက်နိပ်ရသဖြင့် ထွက်မည့်ရက်၊ ထွက်မည့်လမှာ မထွက်နိုင်ခဲ့ရခြင်း ဖြစ်ခဲ့ရပါသည်။ ဤသည်ကို ကျွန်ုတ်များ အနေနှင့် စာဖတ်သုအား အနုံးအညွတ် တောင်းပန်အပ်ပါသည်။

ယခုဆိုလျှင် စာဖတ်သု လက်ဝယ်သို့ ‘ချစ်ခရီးလမ်းတစ်လျှောက်ဝယ်’ ဝါဌ္ဇာဌားကောက်ရှိပြီဖြစ်၍လည်း ကျွန်ုတ်များ ကြိုးစားရကျိုး နှစ်ပြီ ဖြစ်၍ ကျော်မိပါသည်။

‘ချစ်ခရီးလမ်းတစ်လျှောက်ဝယ်’ ဝါဌ္ဇာဌား ရုပ်ရှင်ဝါဌ္ဇာဌား ဖြစ်သည်နှင့် အညီ စာဖတ်ပို့သတ်အား စောနာထားကာ ရုပ်ရှင် အတ်ဝင် စာတ်ပုံများ၊ သီချင်းများကိုပါ ထည့်သွင်း ဖော်ပြထားပါသည်။

မည်သို့ပင် ဖြစ်စေ၊ ကျွန်ုတ်များ အနေနှင့် အကျောပေါက်၊ အများအယွင်း နည်းနိုင်သမျှ နည်းအောင် ကြိုးစား အားထုတ်ထားပါသည့်။ အကယ်၍ အကျောပေါက်၊ အများအယွင်းများ တွေ့လျှင်လည်း စောနာဖြင့် ပြုလုပ်ရင်းမှ များယွင်းရသဖြင့် ခွင့်လွှတ်ပါရန် လေးစားစွာ ပန်ကြားအပ် ပါသည်။

ထုတ်ဝေသူ



[○]

အင်းလျားကန် တောင်ဘက်ထိပ်သို့ ရောက်သည့်အခါ ခုနစ်နာရီခဲ့ရှိနေပြီ။ ဦးဘချစ်သည် လက်ပတ်နာရီကို ကြည့်လိုက် ဆတ်တောက် ဆတ်တောက်နှင့် လျှောက်လိုက်၊ ဤသို့ဖြင့် အင်းလျားလမ်းအတိုင်း ကုန်းမော့မော့ကို တုတ်ကောက် အားပြုရင်း တက်လာခဲ့သည်။ တက္ကသိုလ် ဘွဲ့နှင့်သာင်နား ရောက်သည့်အခါ နောက်ဘက် အပေါက်ကလေးမှနေချုပ် တက္ကသိုလ် ပရာဏ်ထဲသို့ ဝင်ခဲ့သည်။ ထို့နောက် အပိုပတိလမ်းမကြိုး ပြောတွင် လျှောက်လာသည်။

အဆောက်အအုံသစ်တွေ တိုးတိုးလာပြီး တက္ကသိုလ် ပရာဏ်ရဲ့ အလှတွေလည်း ပျက်လာပြီ။ သစ်ပင် ပန်းမန်များ ဝေဝေစီစီ ဖြစ်လာသည် မှာကား ထူးစြားသည်။ သို့သော် ယုဒသန် ခန်းမရှုံးပင်လယ်ကုစ္စီးပင်များ ပြွတ်သိပ် စိုက်ထားသည့်မှာ မလှ။ မြက်ခင်း စိမ်းစိမ်းကလေးများက ကြည့်လို့ကောင်းသည်။ ယုဒသန်ကျောင်းတိုက် အလွန်တွင် အပန်းဖြေ ရိပ်သာကို တွေ့ရသည့်အခါ ဦးဘချစ်၏ စိတ်သည် နောက်ကျိုသွားသည်။ ပင်လယ်ကုစ္စီးပင်များ ပြွတ်သိပ်နေသလို အဆောက်အအုံများ ပြွတ်သိပ် နေသည့်အထဲတွင် ဒီအပန်းဖြေ ရိပ်သာလည်း နောက်တိုးလာသည့်

အဆောက်အအုံတစ်ခု ဖြစ်သည်။ ဘွဲ့နှင့်သဘင်၏ အလှကို ဦးစွာ ဖျက်ဆီး သည်မှာ စီးပွားရေး တက္ကသိုလ် အဆောက်အအုံ ဖြစ်သည်။ ဒီနောက်ကား အမိပတိလမ်းမကြီးပေါ်တွင် ရှိနေသည့် ဤအပန်းဖြေရိပ်သာပင် ဖြစ်သည်။

အဲဒီ ကုံကော်တော့ကတော့ ကြည့်နဲ့စရာပဲ။

တက္ကသိုလ် စာကြည့်တိုက် တောင်ဘက်တွင် ဝါးတစ်ပြန်ခန်း မြင့်တက်နေသည့် ကုံကော်ပင်အပ်အပ်သည် သူ့မျက်စိ ပသာသကို ကြည့်နဲ့ စေသည်။

ဘယ်သူ့ စိတ်ကူးလဲ။ တယ်သာယာတာပဲ။ ကုံကော်ပွင့်ချိန်ဆိုရင် ကြိုင်နေမှုပဲ။ နောက်တစ်ခါ ကုံကော်ပွင့်ချိန်တွင် ဒီလမ်းသို့ လာဖြစ်အောင် လာဦးမည်ဟု စိတ်ထဲ၌ တေးထားလိုက်သည်။

အလို ကုံကော်ပင်ပျိုလေးတွေ အောက်မှာ ထိုင်ခံလေးတွေပါလား။ ဟော ဟိုလှမ်းလှမ်းက ထိုင်ခံပေါ်မှာ ကျောင်းသားလေး တစ်ယောက်နဲ့ ကျောင်းသူလေး တစ်ယောက်။ အင်း၊ ကုံကော်ပင်ပျိုရယ်၊ ကုံကော်တော့နဲ့ ကညာပျိုလေးတွေရယ်၊ လှလင်ပျိုလေးတွေရယ်၊ သာယာပါ၊ သာယာပါ။

ဦးဘချို့၏ စိတ်သည် မြှေးကြွေလာသည်။ ငယ်မှ ပြန်ပေါ်လာသည်။ လောကြီးဟာ တယ်သာယာတာပဲ။

တက္ကသိုလ် တစ်ခုလုံးမှာ ဒီနေရာ၊ ဒီမြင်ကွင်းဟာ အလှဆုံးပဲ။ ဟင်း။

ချက်ချင်းပင် ဦးဘချို့သည် တစ်စုံတစ်ခုကို သတိရလာသဖြင့် စစ်ကိုင်းလမ်းအတိုင်း ခပ်ပြေပြေ အတက်ကလေးကို ခပ်သုတ်သုတ် လှမ်းခဲ့သည်။ သူ့ခြေလှမ်းများသည် ပို၍ သွက်လာသည်။ နယ်းခြံးလည်း ချွေးကလေးများ စို့တက်လာသည်။ သို့နှင့် အင်းလျားကျောင်းအောင် ထိပ်ရောက်လျင် အင်းလျားလမ်းကို ချိုးကာ တောင်ဘက်သို့ ခပ်သုတ်သုတ်လှမ်းခဲ့လေသည်။

မမြင့်က တစ်ခါတစ်ခါ ငါးမြေးကလေးကို ဆူချင်၊ ပူချင်တယ်။ ငါးမြေးလေး အိပ်ရာကတောင် ထိုးမယ် မဟုတ်သေးဘူး။

‘မိန်းကလေးဆိုတာ မနက် စောစော ထရာတယ်၊ မီးဖိုချောင်ဝင်၊ ရေနွေးဒီးတည်၊ ဘုရားပန်းကပ်၊ ခွမ်းချက်၊ အဲဒီ အမှုကိစွဲတွေ လုပ်ရတယ်၊ ခုတော့ နေဖော်ထိုးအောင် အိပ်နေတာပဲ၊ အခု ဘယ်အချိန် ရှိပြုလဲ’

မမြင့်၏ အသံကို ဦးဘချို့ ကြားယောင်မိသည်။

‘ကွယ်၊ မမြင့်ကလည်း၊ ကလေးပဲ အိပ်ပါစေ၊ ဉာက စာဖတ်နေလို့
ညံ့နောက်မှ အိပ်ရမှာပေါ့ကွဲ့၊ မနက်စောစော ဘယ်ထနိုင်ပဲ့မလဲ’

ထိုအခါနိုးတွင် ဦးဘချစ်က ကြားဝင်လေ့ ရှိသည်။ ဒေါ်မြင့်
စကား မဆက်သာတော့။ ယခုလည်း ဦးဘချစ်သည် ဒေါ်မြင့်ကို မြင်ယောင်
ကြားယောင်ဖြစ်ကာ အိမ်သို့ ခံပါတ်သုတ် ပြန်လာခဲ့သည်။ ခါတိုင်းဆိုလျှင်
မနက် ခုနစ်နာရီခွဲလျှင် အိမ်သို့ ပြန်၍ ရောက်သည်။ ယနေ့ကား အင်းလျား
ကန်ပေါင်း၌ မိတ်ဆွေဟောင်း တစ်ယောက်နှင့် တွေ့ကာ စကား လက်ဆုံးကျ
နေသဖြင့် အနည်းငယ် နောက်ကျသွားသည်။

အင်းလျားလမ်း အလယ်လောက်တွင် အရှေ့ဘက် လမ်းကြား
ကလေးတစ်ခုသို့ ချိုးဝင်လိုက်လျှင်ပင် ဦးဘချစ်သည် လက်မှ နာရီကို
ကြည့်လိုက်သည်။ ရှစ်နာရီ ထိုးခါနီးနေပြီ။ နှစ်ထပ်အိမ် တစ်ခုသို့ ဝင်လိုက်
သည်အပါ မြန်မူးအသံမှ ရှစ်နာရီ ထိုးသံကို ကြားရလေသည်။

ဟော၊ ငါမြေးလေးတောင် နိုးနေပါပေါ့လား။

အပေါ်ထပ် ပြတော်းတစ်ခု ပွင့်နေသည်ကို ဦးဘချစ် လှမ်း၍
မြင်လိုက်သည်။ အိမ်ထဲသို့ ဝင်လိုက်လျှင်ပင် ဒေါ်မြင့်၏ အသံကို ထုံးစံ
အတိုင်း ကြားလိုက်ရလေသည်။

“ဘယ့်နှယ်တော် လူကြီးတွေက စောစောထား၊ လူငယ်တွေက
နေပ်ထိုးအောင်အိပ်”

ဒေါ်မြင့်၏ နှုတ်ခမ်း ရှုနေသည်။ ဒေါ်မြင့်သည် ထမင်းစားခန်း၌
ပေါင်မှန့် မီးကင်ကာ ထောပတ် သုတ်နေရင်း ပါးစပ်မှ တဗျ္ဗျာတောက်
တောက် ရေချွဲတ်နေသည်။ ဦးဘချစ်က ဒေါ်မြင့် အနားသို့ ကပ်သွားသည်။

“ဟဲ့ မမြင့်ရဲ့၊ လူကြီးဆိုတာက အအိပ်အနေ နည်းတာလားဟဲ့၊
ဒီတော့ စောစော နိုးတာပေါ့၊ သူ့တို့ ကလေးတွေဆိုတာက သွေးသားက
ကောင်းတယ် မဟုတ်လား၊ အိပ်လိုက်ရင် တုံးပဲ၊ ဒီလိုပဲပေါ့ကွယ်၊ အိပ်ပေစော
အိပ်ရေးဝမှ လူ ကျိုးမာမယ်၊ လန်းလန်းဆန်းဆန်း ရှိမယ်၊ ခင်မမ
ကျောင်းတက်စရာမှ ရှိတော့တာ မဟုတ်ပဲကွယ်”

ဒေါ်မြင့်သည် ဦးဘချစ်ကို မျက်စောင်း ထိုးလိုက်သည်။

“ဒီလို ရှေ့က ကာဆီးကာဆီး လုပ်နေတာနဲ့ ကိုကြီးချစ် မြေး
ပျက်စီးမှာပဲ”

“အမယ်၊ အမယ်၊ ခင်မမ ဘာပျက်စီးလို့လဲ မမြင့်ရယ်၊ အဲဒီ

စကားမျိုး မပြောလိုက်ပါနဲ့၊ ငါမြေးလေးက အလိမ္မာလေးပါကျယ်၊ ကနေ့နှင့်ဖွံ့ဖြိုးသိအောင်တော့မယ်၊ အခုထိ ကလေးစိတ် မပျောက်သေးဘူး၊ ပညာကလည်း တစ်နှစ် တစ်တန်း၊ ချောကလည်း ချော၊ လိမ္မာကလည်း လိမ္မာ”

“ဘာလိမ္မာလိုလဲ၊ ကိုကြီးချစ် မြေး ထမင်းအူး တစ်လုံး အပေါက် အလမ်း တည့်အောင် ချက်တတ်လိုလား၊ ငရှတ်သီး ညက်အောင်၊ အစွဲ ကွဲအောင် ထောင်းတတ်ဖို့ ဆိတာက ဝေးရော”

“အို၊ မမြင့်ကလည်း၊ ငရှတ်သီး မည်က်တော့ ဘာဖြစ်သလဲကွဲ၊ ညည်းကိုက တယ်ရေးဆန်တာကိုး၊ ခုခေတ်မှာ ငရှတ်သီးကို ငရှတ်ဆုတ် ထည့်ထောင်း ထုစရာတောင် မလိုတော့ဘူး၊ အမှန်ကြိုတ်စက်က ငရှတ်သီး မှန်၊ သုံးလိုက်မှာပေါ့ကွဲ”

အင်း၊ လိုက်တယ်၊ ဒီမြေးအဘိုးကတော့ တယ်လည်း ရွှေသွား နောက်လိုက် ညီတယ်။ လောကကြီးမှာ အပူအပင် အကင်းဆုံး မြေးအဘိုး နှစ်ယောက်ပဲ။ ကုသိုလ်ကံကိုကလည်း ကောင်းပါတယ်။ တကယ်တော့ ဘာမှ ရှုစရာ ပင်စရာရှိကြတာ မဟုတ်ဘူး။

ဦးဘချစ်သည် ပင်စင်စား အရာရှိတစ်ယောက် ဖြစ်သည်။ ပင်စင် ယူခါနီးမှာပင် သမီး မှန်းမ ဆုံးသွားရာ မြေးမလေးတစ်ယောက်ကို ဦးဘချစ် က မွေးစားထားလိုက်ရသည်။ သို့ဖြစ်ရာ ခင်မမသည် ဦးဘချစ်အပေါ် ဆိုးချင်တိုင်း ဆိုးနေသည်။ ထိုအခါမှစ၍ ဦးဘချစ်သည် ဆွဲမျိုးနီးစပ် တော်ဘူး ဒေါ်မြင့်ကို အိမ်သို့ ခေါ်ထားကာ သူတို့ မြေးအဘိုးကို ဝတ်ကြီး ဝတ်ငယ် ပြုစုစေသည်။ ဒေါ်မြင့်ကလည်း အိမ်မှုကိစ္စမှန်သမျှ မလစ်ဟင်း ရအောင် ဆောင်ရွက်သည်။ ဤသို့ဖြင့် ဦးဘချစ်နှင့် ခင်မမတို့ လောက သည် သာယာ စိုပြည်နေလေသည်။ သူတို့ လောက၌ မရှိစကား မကြားပဲ၊ ခွဲတမ်းသည်ပင် သူတို့ လောကသို့ အရောင် မရှိက်။ ဦးဘချစ်သည်လည်း နံနက်တိုင်း၊ ဉာနေတိုင်း အင်းလျားကန်အဆုံး လမ်းမှန်မှန် လျှောက်ကာ ကျွန်းမာနေသည်။ တော်တော်နှင့် သေနိုင်ဖွယ် မရှိ။ ယခုဆိုလျှင် သူ၏ ပင်စင်သက်သည်ပင် လုပ်သက်နီးပါး ရှိနေပြီ။ သူ့လို ဒေါင်ဒေါင်မြည် အဘိုးကြီးကို ပါးဆယ့်ငါးနှစ်နှင့် ပင်စင်ပေးရသည်မှာ အစိုးရအဖိုး နာသည်။

အပူအပင် မရှိဆိုသော်လည်း မြေးကလေးအတွက် တစ်ခုတော့ ထိုးရိမ်သည်။ ယင်းမှာ လင်ကောင်း၊ သားကောင်း ရပါမလား ဟူသော

အတွေးဝင်သည့် အခါဘုင် ပေါ်လာတတ်သည့် စိတ်မျိုးဖြစ်သည်။ ထိုအခါ ပျော်ပျော်ပါးပါး ဝါဒက အနိုင်ရသည်သာ များသည်။

ဂါလည်း သေမင်းတွင်းဆုံး ကျခါနီးပြီ။ ပူနေလို့လည်း အလကား ပဲ။ အရှင်တုန်းကလို ပျော်ပျော် နေတာပဲ ကောင်းတယ်။ ခင်မမလည်း ခေတ်ပညာတတ်ပဲ။ အပေါင်းအသင်းတွေကလည်း မိကောင်းဖစ် သားသား တွေပဲ။ မတော်တရော်တော့ မဖြစ်တန် ကောင်းပါဘူး။ အေးလေ၊ တွေးပူ နေလို့ အလကားပဲ။ သူ့ဟာနဲ့သူ ဖြစ်သွားလိမ့်မယ်။ ဒါပေမဲ့ တို့မြေးအဖိုး ဒီကိစ္စမှာ ပုံင့်ပွင့်လင်းလင်း ခွွေးနွေးတာ ကောင်းတယ်။ တစ်နေ့ကျမှ ခင်မမကို ဒီကိစ္စနဲ့ ပတ်သက်ပြီး ခွွေးနွေးရမှာပဲ။ တွေား ဘယ်သူ့မှုလည်း တိုင်ပင်စရာ မရှိဘူး။

ဤသို့ဖြင့် ခင်မမ စာမေးပဲ အောင်စာရင်း အထွက်ကို စောင့်နေ ရသည်။

“ဟဲ့ အမြင့်ရဲ့၊ အိုင်ချင် အိုင်ပါစေကျယ်၊ နှီးမနေပါနဲ့၊ သူ စိတ်တိုင်း မကျရင် ရူလား၊ ဆောင့်လားနဲ့၊ ငါ စိတ်မချမ်းသာပါဘူး”

“နှီးနေပြီ ထင်ပါတယ် ကိုကြီးချစ်ရဲ့ စောစောက အသံ ကြားပါ တယ်၊ ကျွန်မ သွားကြည့်လိုက်ပြီးမယ်၊ ကိုကြီးချစ် ကော်ဖီ သောက်နှင့်၊ ပေါင်မှန့်လည်း ထောပတ် သွဲတ်ထားတယ်”

“အေး အေး၊ တစ်ခါလာလည်း ပေါင်မှန့် ထောပတ်သွော်၊ တစ်ခါ လာလည်း ကြက်ဥပြုပဲ၊ ယိုလေးများ မစားရ ကြားပြီးကွယ်၊ ဗိုလ်ချုပ်ရွေးမှာ မားမလိုတ် ယိုတွေ ရောင်းနေသတဲ့ကွယ်၊ ဘယ်သူ့မဆို ဝယ်နိုင်သတဲ့၊ မနက်ကပဲ လမ်းလျောက်ရင်း ရွေးသတင်းကို ကန်ပေါင်ပေါ်မှာ ကြားခဲ့ သေးတယ်၊ ခုနစ်ပေါင်ဘူး တစ်ဘူးမှ နှစ်ဆယ့်ကိုးကျပ်တဲ့၊ မဆိုးပါဘူး၊ မမြင့်ရယ်၊ အယ်၊ ငါကဖြင့် သူ့ပြောနေ၊ မရှိတော့ဘူး”

ဒေါ်မြင့် အိမ်ပေါ်သို့၊ တက်သွားသည်ကို ဦးဘချစ် သတိမထား လိုက်မိ။

“ဒီမိန်းမ ငါ ပြောတာတော့ နားမထောင်ဘူး” ဟု တဘွတ်ဘွတ် ပြောရင်း ဦးဘချစ်သည် ကော်ဖီစားပဲသို့၊ လှမ်းခဲ့သည်။ ရောက်လျင် ပေါင်မှန့်၊ ထောပတ်သွော်ကို နမ်းကြည့်သည်။ မစားချင်။ သို့သော်လည်း အသက်ကြီးပြီမို့၊ ဗိုက်တောင့်အောင် တစ်ခုခု စားထားမှ တော်မည်ဟု ကိုယ့်ကိုယ်ကိုယ် ဆုံးမကာ တစ်ကိုက် ဝါးပြီး ချထားလိုက်လေသည်။

ခင်မမလည်း ဆင်းမလာသေးပါလား။ တစ်ယောက်တည်း စားရသောက်ရတာ ဖြောက်ကပ်ကပ်ကြီး။

ဦးဘချစ်သည် ထမင်းပွဲတွင် အဖော် မပါလျင် မစားတတ်။ ထမင်းပွဲ ရောက်မှပင် မြေးမလေးနှင့် မျက်နှာချင်းဆိုင်ကာ ဟိုအကြောင်း ဒီအကြောင်း ပြောရသည်။ ကော်မြို့သောက်လျှင်လည်း ထို့အတူပင် ဖြစ်သည်။

“အဘချစ်နော် ဘယ်တော့မှ တစ်ယောက်တည်း မစားနဲ့၊ မမကိုစောင့်၊ မမ တစ်ယောက်တည်း စားရတာ သိပ်ပျင်းတယ်”

အပြင်သို့ ခင်မမ ထွက်သည့်အခါ အဘိုးကို ဤသို့ အမြဲ မှာတတ်သည်။

“ဟဲ့၊ မမက အချိန်နဲ့ ပြန်လာမှပေါ့၊ လူကြီးဆိုတော့ ဆာရင်စားလိုက်ရမှာကွဲ့၊ အဆာခံရင် လေခံနေတတ်တယ်”

“အို့ ဘိုးဘိုးကလည်း၊ လေခံနေရင် ကော်မြို့တစ်ခွက်လောက်သောက်ထားနှင့်ပေါ့၊ ကျောင်းစာတွေ ကူးနေရသေးတယ် ဘိုးဘိုးရဲ့”

ခင်မမကလည်း ဦးဘချစ်ကဲ့သို့ပင် ထမင်းစားပွဲ ထိုင်လျင် အဖော်ကို မင်တတ်လေသည်။ သို့သော်လည်း သူ ဆိုးချင်တိုင်း ဆိုး၍ရသည့် ဦးဘချစ်ကို နဲ့ဆိုး ဆိုးရသဖြင့် သူ့မှာ အရသာ တွေ့နေသည်။ ဦးဘချစ်ကို ဘဘာချုစ်ဟု ခေါ်သည့်အခါ ခေါ်သည်။ ဘိုးဘိုးဟု ခေါ်သည့်အခါ ခေါ်သည်။

တမော့မော့နှင့် လျေကားဆိုသို့၊ မျှော်နေရသော်လည်း ခင်မမကားပေါ်မလာသေး။ ထို့ကြောင့် အဘိုးကြီးဗြို့ မနေနိုင်တော့ဘဲ စားပွဲမှ ထကာအပေါ်ထပ်သို့၊ တက်ခဲ့သည်။ ဒေါ်မြှင့်နှင့် ခင်မမတို့ကို တစ္ဆောတစောင်းအကဲခတ်လိုသဖြင့် အသံ မပေး။ ခြေကို ဖော့ဖော့ နင်းတက်လာသည်။

“ကြည့်စမ်းပါဦးဟယ်၊ ဖြစ်နေလိုက်တာ၊ တစ်ခန်းလုံးကို ပွဲလို့”

ဒေါ်မြှင့်၏ အသံကို ကြားလျင် ခင်မမ အိပ်ရာထဲမှ တစ်ဖက်သို့ စောင်းလိုက်ပြီး ခွဲခေါင်းအုံး ရည်ကြီးကို လက်တစ်ဖက်ဖြင့် ဆွဲကာ ပေါင်ကြားထဲသို့၊ ထိုးသွင်းလိုက်သည်။ ပါးစပ်မှလည်း အင်းခနဲ့ တစ်ချက် ညည်းလိုက်သည်။ တစ်ဖက်သို့၊ အစောင်းလိုက်တွင် ရာဘာမွေ့ရာကြီးသည် အောင်ဖြစ်သွားကာ ခင်မမ၏ ကိုယ်ကလေးသည် ပြုခဲ့ခနဲ့ မြောက်တက်လာသည်။

ဦးဘချစ်သည် တံခါးဝမှ ကြည့်ကာ သဘောကျနေသည်။ သို့သော် စောစောက လမ်းလျောက် ပြန်အလာတွင် ခင်မမ အခန်းမှ

ချစ်ခရီးလမ်းတစ်လျှောက်ဝယ်

ပြတင်းပေါက် ပွင့်နေသည်ကို မြင်သဖြင့် နှီးဖြီ ထင်နေရသည်ကို အမှတ်ရ လာသည်။

တစ်ညွှန်လုံး တံခါးဖွင့်အိပ်တာ နော်မှာ၊ အအေးမိရင် မခက်ပါလား။

စိုးရိမ်စိတ်ကလေး ဝင်မိပြန်သည်။ ဤသို့ မြေးအတွက် စိုးရိမ်ရာ စိတ်ပူရသည်ကိုပင် သူ့မှာ အရသာ တွေ့နေသည်။

ရာဘာ ရေဖြေမြော်ရာထက်တွင် ခင်မမ၏ အရင်းတုတ်ကာ အဖျား သွယ်သည့် ပေါင်တဲ့ ကျွေးကျွေးဉာဏ်ဉာဏ်၊ ပြည့်ဖြီးသော တင်၊ သိမ်သော ခါး၊ ဖွံ့သော ရင်၊ နက်မောင်နေသည့် မျက်ခုံး၊ မို့နေသည့် မျက်လုံးအိမ်၊ စင်းနေသော နာတံတို့ကို ကြည့်ကာ ဦးဘချစ်သည် မြေးချောကလေး မထောက်တွေ့ပြီ။ အရှယ်ကောင်းဆိုက် နေရာချထားပေးသင့်ပြီဟု သဘောပေါက် လာပြန်သည်။

ဒေါ်မြင့်သည် ခန်းဆီးများကို ဖယ်ရှားကာ မှန်ပြတင်းများကို ဖွင့် နေသည်။ နွေးတွေးသော နေရာ့ခြည်သည် အခန်းထဲသို့ ထိုးဝင်လာ သည်။

“တံခါးတွေ မဖွင့်ပါနဲ့ ကြီးကြီးမြင့်ကလည်း၊ မျက်စိ သိပ်ကြောင် တာပဲ”

ခင်မမ၏ အသံသည် နဲ့ဆိုးသံ ဖြစ်သည်။

“တစ်ခန်းလုံးကို ရှုပ်ပွဲနေတာပဲ၊ မဖွင့်လို့ မဖြစ်ဘူး မဟဝါ ကျုပ် ရှင်းရလင်းရှုံးမယ်၊ ကဲ ကဲ ထတော့၊ ဘယ်အချိန် ရှိနေပြီလဲ၊ နေဖော်ထိုးအောင် အိပ်၊ အဝအပြစား၊ လူကြီးတွေကို နဲ့ဆိုး ဆိုး၊ ဒါပဲ တတ်တယ်”

“မအိပ်လို့ ဘာလုပ်ရမှာလ ကြီးကြီးမြင့်ရဲ့၊ အိပ်ရေးတောင် မဝသေးဘူး”

“ကပါ ထပါ၊ ငါးသမီးလေးက လိမ္မာပါတယ်၊ ကြီးကြီးမြင့် လုပ်စရာ တွေ အများကြီး ရှိသေးတယ်၊ ရွေးသွားရှုံးမယ်၊ နေမြင့်လှပြီ”

ခင်မမသည် အီးခနဲ့ တစ်ချက် အော်ကာ တစောင်းအိပ်ရာမှ ပက်လက်လှန်လိုက်ပြီး ခွဲခေါင်းအုံကို ပိုက်ပေါ်သို့ ဆွဲတင်ကာ လက်နှစ်ဖက် ဖြင့် ကျုစ်ကျုစ်ပါအောင် ပွဲထားလိုက်သည်။ ခဏလေးကြာမှ အိပ်ရာထက်မှ မထချင် ထချင်နှင့် ထလာသည်။ မြေးကလေး နှီးလာသည်နှင့် တစ်ပြီင်နာက် ဦးဘချစ်သည် အောက်ထပ်သို့၊ အပြီးကလေး ဆင်းသွားလေသည်။

“မျက်နှာသုတ်ပဝါ အသစ ထုတ်ထားပါတယ် ခင်မမရယ်၊
ဟောပိုက အဝတ်တန်းပေါ်မှာ ရှိပါတယ်”

လျောကား အဆင်းတွင် ဒေါ်မြင့်၏ အသံကို သဲ့သဲ့ ကြားလိုက်ရ^၁
သည်။ ခဏကြာလျှင် ခင်မမသည် မျက်နှာသုတ်ပဝါကြီးကို ရစ်သိုင်းလျှက်
လျောကားကို တစ်ထိခိုင်း ဖြည်းဖြည်း နှင်းကာ သီချင်းဆိုလျက် အောက်ထပ်
သို့ ဆင်းလာသည်။



[J]

ကိုမျိုးအောင်သည် စာကြည့်တိုက်မျှူး ဒီပလိုမာ ဘွဲ့ကို အက်လန်မှ
ယူလာသည်မှာ မကြာသေး။ ယခု ရန်ကုန်တဗ္ဗသိုလ် စာကြည့်တိုက်၌
လက်ထောက် စာကြည့်တိုက်မျှူးအဖြစ် အမှုထမ်းနေသည်။ လုပ်ရည်ကိုင်ရည်
လည်း ရှိသည်။ အလုပ်တွင်လည်း ဝါသနာပါသည်။ မကြာမီ စာကြည့်တိုက်မျှူး
ရာထူးသို့ တက်၍ တာဝန် ထမ်းဆောင်ရတော့မည်။ လက်ရှိ စာကြည့်
တိုက်မျှူး ဦးသန်းမောင်ကား အသက်စွေ့သဖြင့် ပင်စင် ယူတော့မည်။
ထို့ကြောင့် ကိုမျိုးအောင်ကို အစစအရာရာ လွှဲရန် သင်ကြား ပြသပေး
နေသည်။

ရေးကနှင့်စာလျှင် ယခုမှ စာကြည့်လုပ်ငန်းသည် ပို၍ ဖွံ့ဖြိုးလာ
သည်။ တက္ကသိုလ်တွင် စာကြည့်တိုက်ကို အားကိုးသည့် ကျောင်းသားများ
ပို၍ များလာသည်။ သက်ဆိုင်ရာ ဌာနများက ဂုဏ်ထူးတန်းသားများ၊
မဟာဝိဇ္ဇာတန်းသားများကို စာတမ်း ပြုစုစိုင်းသည်။ ထိုကျောင်းသားတို့သည်
စာကြည့်တိုက်သို့ ရောက်လာကြသည်။ ကိုးကားရန် စာအပ်များ ရှာကြ
သည်။ စာကြည့်တိုက်မျှူး၏ တာဝန်မှာ ထိုထိုသော ပညာ ရှာဖိုးကြသည့်
သုတေသနများ၏ အလိုက် ရာနှစ်းပြည့် ဖြည့်ပေးခြင်းပင် ဖြစ်သည်။

ကိုမျိုးအောင်၌ လက်ထောက် သုံးယောက်ရှိသည်။ လက်ထောက် စာကြည့်တိက်မျှူး ဒေါခင်ဖုန်းလိုင်၊ ဦးစီးမောင်နှင့် ဦးဗျာမီးတို့ ဖြစ်သည်။ အားလုံးကို အားကိုးရသဖြင့် ကိုမျိုးအောင် ဝင်းသာသည်။

တဲ့တဲ့သို့လ် စာကြည့်တိက်သို့ ကျောင်းသူကျောင်းသားများ သာမက ပြည်ပမှ စာရေးဆရာများ၊ သုတေသနများလည်း အားကိုးအားထား ပြကြသည်။ တဲ့တဲ့သို့လ်ကျောင်းမှ သုတေသန ပြနေကြသည့် ဆရာ၊ ဆရာမများလည်း ကိုမျိုးအောင်တို့ထံ ရောက်လာကြသည်။ သို့ဖြစ်လေရာ ဆယ့်နှစ်ရာသို့ မအားလပ်ရ၏ ရာသီစာများ ရေးရန် အချက်အလက် ရှာဖွေ သူတို့၏ အလိုကိုလည်း ဖြည့်ပေးရသည်။ တလောကဆိုလျှင် အာဇာနည်နေ့နှင့် ကိုယ်လာပြီဖြစ်ရာ မိုလ်ချုပ်အောင်ဆန်း၏ အကြောင်း ဆောင်းပါး ရေးချင်သူ တဲ့တဲ့သို့လ်ငွော့နှင့် ရောက်လာသဖြင့် ဦးစီးမောင်ကို တာဝန်ပေးလိုက်ရ သည်။ ဦးစီးမောင်သည် မိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သည့် ဆောင်းပါး မှန်သမျှကို စာဆောင်းနေသူ ဖြစ်သည်။

အမျိုးသမီး စာကြည့်တိက်မျှူး ဒေါခင်ဖုန်းလိုင်ကား စာအုပ် ဂုံးသည့်ဘက်၌ တာဝန်ယူသည်။ သူလည်း စွဲစပ်သည်။ မကြာခဏပင် စာအုပ် ပြန်မအပ်သည့် ကျောင်းသားများကို သက်ဆိုင်ရာ ဌာနမျှူးသို့ တိုင်ကြားရသည်။ မရလျှင် ပါမောက္ခာပ်အထိ တိုင်ကြားစာ ပို့သည်။ မရလျှင် လအက သို့ပါ တိုင်သည်။ ကြိုးသို့ စည်းကမ်းကြီးသဖြင့် ထိုတာဝန် ပေးကတည်းက စာအုပ် အပျောက်အရှု နည်းလာသည်။

“စာအုပ်တွေ ပုံနေပြန်ပြီ ကိုစီးမောင်ရေး ဒီတစ်ခါ ကျောင်းပိတ်ရင် လုပ်အားပေး ခေါ်ပြီး ခိုင်းရရင် မကောင်းဘူးလား”

ကိုစီးမောင်ကား လုပ်အားပေး မခေါ်ချင်။ သူနှင့် ကိုဗျာမီးတို့ နှစ်ယောက် ကျူး၍ လုပ်လိုက်ချင်သည်။ ခက်သည်မှာ သူတို့ အလုပ်သည် အိမ်ယျာ၍ လုပ်မရခြင်းပင် ဖြစ်သည်။ အိမ်ယူ လုပ်မည်ဆိုလျှင် စာအုပ်များကို ကလသဖ ကားနှင့် အိမ်သို့ တိုက်ရလိမ့်မည်။ ယခုတလော နိုင်ငံခြားသို့ မှာသည့် စာအုပ်များလည်း ပြု၍ ရောက်လာသည်။ သံရုံးများက လှူသည့် စာအုပ်များလည်း ပုံနေသည်။ အထူးသဖြင့် အမေရိုက် ပြန်ကြားရေး ဌာနမှ လှူသည့် စာအုပ်တို့သည် တောင်ပုံရာပုံ ဖြစ်နေသည်။ ယင်းတို့ကို စာရင်း တင်ရမည်။ ဘာသာရပ် ခွဲရမည်။ ဘယ် ဘာသာရပ်ထဲ ထည့်မလဲ။ ယခုကား အများက လက်ခံနေသည့် ကူးနည်းသည် အလွယ်ဆုံး ဖြစ်

ချစ်ခရီးလမ်းတစ်လျောက်ဝယ်

သည်။ သို့သော် စဉ်းစားချင့်ချိန်ကာ အဆုံးအဖြတ် ပေးရသည်။ ထို့နောက် စာအုပ်အကြောင်း အကျဉ်းချုပ် ရေးမှတ်ရသည်။ စာရေးဆရာတဲ့ အထွေထွေ။ တကယ် လုပ်ရမည်ဆိုလျှင် စာအုပ်ပုံစံကပင် ထွက်ရဖို့ အကြောင်းမပြင်။

အဲဒီအထူး ဟိုအစည်းအဝေး တက်ရ၊ ဒီအစည်းအဝေး တက်ရ။ ဟိုကော်မတီထဲ ပါရ၊ ဒီကော်မတီထဲ ပါရနှင့် အလုပ်များလှသည်။ မပါလျှင် လည်း မပြီး။

“ကျွန်တော်တော့ မနှစ်က အတွေ့အကြံကို ကြည့်ပြီး ကြောက် နေတယ်၊ တွေးမှု မဟုတ်ပါဘူး၊ ထိန်းရ သိမ်းရ တာပါပဲ”

ကိုစိုးမောင်က နာခေါင်း ရှုံးသည်။ သို့သော်လည်း ကိုစိုးမောင်သည် ထိန်းနိုင် သိမ်းနိုင်သူ ဖြစ်သည်။ အောင်ငြေကို ဆူပူကာ ထိန်းသိမ်းသည်။ ဒေါ်ခင်ဖုန်းလိုင်က စည်းကမ်း တင်းကျပ်ပေးသည်။ ကိုဗုဏ်းကမူ ဟဲဟဲ ဟဲဟဲနှင့် ကြည့်နေလိုက်သည်။ ကိုဗုဏ်းကာ စိတ်ရှုပ် မခံနိုင်။ စိတ်ရှုပ်လျှင် အလုပ်၌ အရှုံးပျက်သည်။ ထို့ကြောင့် လုပ်အားပေးတို့ကို လျစ်လျှော့ထား လိုက်သည်။

“ပျော်ပွဲစား ထွက်လာကြတယ်များ မထင်လိုက်နဲ့နော်၊ အလုပ် လုပ်စရာ ရှိတာလည်း လုပ်ကြ၊ စားစရာရှိလည်း စားကြ၊ ပွဲစ် ပွဲစိန့်၊ စကားများနေတာ မမတို့၊ မကြိုက်ဘူး၊ မိန်းကလေးပဲ လဲနေနှုန်းမှပေါ့”

များသောအားဖြင့်ကား ကျောင်းသူလေးများ ရောက်လာကြသည် သာ များသည်။ တချို့မှာ မိဘက စီစဉ်ကာ လိုက်ပို့ခြင်း ဖြစ်သည်။ တချို့ကား လှေယ် ရေးရာဌာနမှ ပို့လိုက်ကြသူများ ဖြစ်သည်။

လုပ်အားပေး အမျိုးမျိုး ရှိကြသည်။ ဘွဲ့ရပြီး အလုပ်အတွက် မျှော်မှန်းကာ လုပ်အားပေးသူတို့ကား အမျိုးအစား တစ်ခုဖြစ်သည်။ သူတို့ လည်း စာကြည့်တိုက်သို့၊ ရောက်လာကြသည်။

“ဆယ်တန်း အောင်တဲ့ဟာလေးတွေတော့ မခေါ်ပါနဲ့ ကိုမျိုးအောင် ရာ” ကိုစိုးမောင်၏ ကန့်ကွက်သံ။

“ဘာဖြစ်လို့လဲ” ခင်ဖုန်းလိုင်၏ မကျေနပ်သံ၊ စောကြောသံ။

ကိုဗုဏ်းက ရယ်နေသည်။ ဒီတစ်နှစ် လူပျို့ကြီး ကိုမျိုးအောင်ကို အစွဲထဲတ်ရမည်ဟု အားခဲ့ထားသည်။ ကိုမျိုးအောင် မိန်းမရရန် သူတို့ တာဝန်ယူမှ ဖြစ်မည်ဟုလည်း ကိုစိုးမောင်နှင့် ကျိုတ်ရှု တိုင်ပင်ထားကြသည်။ သို့သော် ကိုစိုးမောင်က သဘော မတူ့၊ သူတို့ တာဝန် ဖြစ်နေလိမ့်မည်။

သူ့စိတ်ကြိုက် သူ့ဘာသာ ရှာယူလိမည်ဟု ဆိုသည်။ တကယ်တော့ ကိုမျိုးအောင်ကို မိန်းမ မယူစေချင်။ ကိုစိုးမောင်သည် မိန်းမ ယူမိတာ မှားပြီဟု စိတ်ညစ်နေသူ ဖြစ်သည်။ သွေးသား တောင့်တသည်က တမြား။ အိမ်သူအဖြစ် တစ်သက်လုံး ပေါင်းရရှိ၍ အဖော်ရှာသည်က တမြား။ ဤသို့ ကဗ္ဗား မြားထားချင်သည်။

“ဆယ်တန်းအောင်တဲ့ဟာလေးတွေ ဆိုတာက ဘယ်သူတွေကို ပြောတာလဲ”

“ခင်ဖုန်းလှိုင် မကောမန်ပဲ ဖြစ်နေသည်။ မိန်းကလေးများကို ပြောမှန်း သူ သိသည်။ သူလည်း မိန်းမဖြစ်၍ မိန်းမအကြောင်း မကောင်း ပြောလျှင် နာသည်။”

“မနှစ်က လာတာမျိုးတွေ ပြောတာ ဒေါခင်ဖုန်းလှိုင်”

“ကလေးတွေပဲရှင့်၊ ဆယ့်မြာ်နှစ်နှစ်၊ ဆယ့်ခုနှစ်နှစ် ဆိုတော့ ထိန်းရ သိမ်းရမှာပေါ့”

“အဲဒါ ပြောနေတာပဲ ခင်ဗျာ၊ သူတို့ကို တာဝန်ယူပြီး ထိန်းသိမ်း နေရတာနဲ့ ကိုယ့်အလုပ်ကို ဖြောင့်အောင် မလုပ်ရတော့ဘူး၊ တဟီးဟီး တဟားဟားနဲ့ လက်ပံပင် ဆက်ရက် ကျတဲ့အတိုင်းပဲ၊ စာကြည့်တိုက်ဆိုတာ မဆုရ မညံရဘူး၊ စာလာဖတ်တဲ့ လူတွေ အာရုံ ပျက်တယ်၊ သူတို့ကတော့ ဒီလို မဟုတ်ဘူး၊ တစ်ချိန်လုံး စကား ပြောနေကြတာပဲ”

“ကျွန်းမာရ် အဆက်အသွယ်နဲ့ ရောက်လာတဲ့ တင်မေနဲ့ကတော့ မဆိုးပါဘူး”

ကျွန်းမာရ် အဆက်အသွယ်ဟုသာ ပြောရသော်လည်း တင်မေနဲ့ကို ခေါ်လာသူမှာ သူသူငယ်ချင်း ပထဝိဝင်ဌာနမှ နည်းပြဆရာမ တင်တင်ထွေး ဖြစ်သည်။ တင်တင်ထွေးသည် ယခုတလော စာတမ်းတစ်ခု ဖတ်စရာ ရှိသဖြင့် စာကြည့်တိုက်သို့ လာကာ စာဖတ်နေသည်။

ကိုဗျမ်းသည် ထိုစကား ကြားလျှင် ခစ်ခနဲ့ ရယ်လိုက်သည်။ မနှစ်က ရောက်လာသည့် တစ်သိုက်တွင် တင်မေနဲ့သည် တင်တင်ထွေး အရှိန်ကြောင့် မလှပ်ရ။ သို့သော တစ်ချိန်လုံး တင်တင်ထွေးကို ကြည့်ကာ သူ့ကိုယ်သူ အလုပ်ငြင်နေသည်ကို ကိုဗျမ်း အမှတ်ရလာသည်။

“ဘာရယ်တာလဲ၊ ရှင်တို့နော်” ခင်ဖုန်းလှိုင် မလုံး၊ ထိုအကြောင်းကို ရိပ်မိသည်။

တင်တင်ထွေးသည် အဘိုး သေသဖြင့် နှစ်သိန်းခွဲလောက် အမွှေ ရလိုက်သည်။ နိုက်ပင် အဝတ်အစားကို ကောင်းပေါ် ဉာဏ်ပေ ဆိုသည်တို့ကို ဝတ်ရာ ယခု အမွှေ နှစ်သိန်းခွဲ ရလိုက်သည့်အခါ ပြောစရာ မရှိ။ ယခင် စောင်က ရှိုးတိုက်မှ မဆင်း။ သူ့ကိုယ်ပေါ် ရောက်လာသည့် အဝတ်အထည် မှန်သမျှသည် ရှိုးတိုက်၊ တိဂုံးမား၊ လက်ခရာတို့မှ အဝတ်အထည်များသာ ဖြစ်သည်။ ယခုကား အမရပူရ ချိတ်ထဘိ၊ ရရှင်လုံချည် စသည့် ပြည်တွင်း ဖြစ်တိနှင့် တင်းတိမဲရမလို ဖြစ်နေသည်။ ထို့ကြောင့် တင်တင်ထွေး မကျ နုပ်လှု။

ယနေ့ ငှက်ပျော်များရောင် လုံချည် ဝတ်လာသည်ဆိုလျှင် ဖိန်း
သဲကြီး သေးသေးကလေးကလည်း အစိမ်းရောင်။ နားတွင် ပန်လာသော
နားကပ်မှာလည်း ကျောက်စိမ်း နားကပ်။ ကြယ်သီးမှာလည်း ကျောက်စိမ်း
ကြယ်သီး။ အစိမ်း ဖက်ရှင်နည်းတူ အပြာဖက်ရှင်၊ အနီဖက်ရှင်၊ အဝါ
ဖက်ရှင်၊ အဖြူဖက်ရှင် အမျိုးမျိုးကို တင်တင်ထွေး လှအောင်၊ လိုက်ဖက်
အောင် ဆင်တတ်၊ ပြင်တတ်သည်။ မသိသူများက တင်တင်ထွေးကို
အပျို့ မှတ်ကာ ရစ်ကြသည်။ တင်တင်ထွေးသည် အိမ်ထောင်သည်
ဖြစ်သည်။ သူ့ခင်ပွန်းမှာ ပြန်ကြားရေးဌာနမှ ညွှန်ကြားရေးဝန်တစ်ဦး
ဖြစ်သည်။

တော်လှန်ရေးအစိုးရတက်စ ငွေစက္ကူ။ ကိစ္စတွင် လုပ်အားပေးကြ
သည့်အခါ တင်တင်ထွေးကို အပျို့မှတ်ကာ ထိုလ်ကြီးတစ်ယောက်က
ကော်များသည်ကို ကိုစိုးမောင် ခဏာခဏ ပြော၍ ရယ်ရသည်။ မည်သို့ဖြစ်စေ
ဆရာမ တင်တင်ထွေးသည် ယခုတလော စာကြည့်တိုက်၏ ကျက်သရေ
အောင် ဖြစ်နေသည်။

တင်တင်ထွေး ခေါ်လာသည့် တင်မေနဲ့သည် သူ့ဆရာမ အတူကို
ခိုးကာ တစ်နေ့၊ တစ်မျိုး ဝတ်လာသဖြင့် သူတို့အားလုံး ပြီးကြရသည်။

“အေးဗျာ ဟုတ်ပါတယ်၊ တင်မေနဲ့က မဆိုးပါဘူး၊ ဒါပေမဲ့”

“ဘာလဲ၊ ဘာ ဒါပေမဲ့လဲ”

“ဒါပေမဲ့ တဗြား၊ ကလေးမလေးတွေက စကား များလှတယ်၊
ကျောင်းသားတွေလည်း သူတို့ ရောက်လာကတော်းက စာကြည့်တိုက်မှာ
ပွဲတော်လို စည်လာတယ်”

“ကဲပါ၊ ဒါတွေ ပြောမနေကြပါနဲ့ ဒီနှစ် ကိုမျိုးအောင်က လုပ်အားပေး

ခေါ်ချင်သလား၊ ခေါ်ချင်ရင် ဘီအေ အောင်တဲ့လူတွေကို ခေါ်မယ်၊ ကျွန်မကို
တစ်ယောက် ပြောထားတာ ရှိတယ်”

“မိန္ဒာကလေးလား၊ ဒေါ်တင်တင်တွေးက တစ်ဆင့်တော့ မဟုတ်ပါ
ဘူးနော်”

ကိုဗျမ်းက ပြီးစပ်စပ်နှင့် မေးသည်။
ခင်ဖုန်းလှိုင်က ခေါင်းညီတ် အဖြောပေးသည်။

“ချောတာ၊ လှတာလေး ဖြစ်ပါစေနော်”

ကိုဗျိုးအောင်၏ ပါးစပ်မှ စွဲက်လာသည့် အသံ ဖြစ်သည်။ အားလုံး
က သူ့ဘက်သို့ လှည့်၍ ကြည့်ကြသည်။ နောက်ပြောင်နေတာလား၊
အတည် ပြောနေတာလား။။


“ဘယ်သူလဲ၊ ဘယ်ကလဲ”

ကိုဗိုးမောင်နှင့် ကိုဗျမ်းတို့ သိချင်ကြသည်။

“အို၊ ရောက်တော့ သိလိမ့်မှာပေါ့ရှင်၊ ချောတာ လှတာတော့
မပြောနဲ့တော့”

“အင်း၊ ဒီတစ်ခါမှ တို့လူပျို့ကြီး မစုံရင် ဘယ်တော့မှ စုံမှာ
မဟုတ်ဘူး”





ဆရာကျော်အောင် (၁၉၂၇-၂၀၀၀)

ပခုဂ္ဂိုလ်မြို့၊ ပေါင်းလောင်းရှင်ရပ် အဖ ဦးကြင်မောင်၊ အမိ ဒေါ်တင်မြှင့်
တို့က ၁၉၂၇ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နောက်တွင် မွေးဖွားသည်။ ငယ်မည်မှာ
အောင်ကြည်၊ အမည်ရင်း ဦးကျော်အောင်ဖြစ်သည်။

ငါးနှစ်အာယ်မှ ရှစ်တန်းအောင်သည်အထိ ပခုဂ္ဂိုလ်မြို့၊ ဝက်စလီ
ကျောင်းတွင် ပညာသင်ကြားသည်။ ရှစ်တန်းအောင်သည်နှစ်တွင် စစ်ဖြစ်သည်။
၁၉၄၆ တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီး ဆေးတက္ကသိုလ်သို့
တက်ရောက်သည်။ သို့သော် နောက်ပိုင်းတွင် ဝိဇ္ဇာပညာရပ်သို့၊ ပြောင်းလဲ
သင်ကြားသည်။ ၁၉၅၄ တွင် ရန်ကုန်တက္ကသိုလ်က ဝိဇ္ဇာသွေ့ရရှိသည်။

၁၉၄၄ ခုနှစ်တွင် ဗမာ့တပ်မတော်သို့၊ ဝင်သည်။ ပဋိမပတ်
မိုလ်သင်တန်း တက်သည်။ ၁၉၄၅ ခုနှစ် ဖက်ဆစ်တော်လှန်ရေးတွင် တိုင်း(၁)
၁၀၃ တပ်ရင်း၌ ပါဝင်တိုက်ခိုက်ခဲ့သည်။ ပခုဂ္ဂိုလ်ရိုင် ပြည်သူ့ရော်အဖွဲ့
အတွင်းရေးမှူး (၁၉၄၆)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအမှုဆောင်
(၁၉၄၇-၁၉၄၉)၊ စာပေသစ်မဂ္ဂဇား အယ်ဒီတာအဖွဲ့ဝင် (၁၉၅၀)၊ မြန်မာ-
ဆိပ်ပိုဒ်ယက်ယဉ်ကျေးမှုအသင်း၏ အတွင်းရေးမှူး (၁၉၅၂-၅၃)၊ တက္ကသိုလ်
ဘာသာပြန်ကြာနာ (၁၉၅၅-၅၆)၊ သမိုင်းကော်မရှင် (၁၉၅၆-၅၇)၊ တက္ကသိုလ်
ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးကြာနာ (၁၉၅၇-၈၇) တို့တွင် တာဝန်ထမ်း

ဆောင်ခဲ့သည်။

မြန်မာစာအဖွဲ့၊ အဖွဲ့ဝင်၊ ပရက္ဂါးအုံးဖေစာပေဆု ရွှေးချယ်ရေး အဖွဲ့ဝင်၊ အမျိုးသားစာပေဆု စီစဉ်ရွှေးချယ်ရေး ကော်မတီဝင်၊ မြန်မာနိုင်ငံ စာပေနှင့် စာနှယ်ဇုံးအဖွဲ့ ဥက္ကဋ္ဌ (၂၂-၆-၁၉၉၈ မှ ၁၃-၂-၂၀၀၀ ထိ) ဆောင်ရွက်ခဲ့သည်။

၁၉၉၇ တွင် ပြည်သူ့ရဲသော်ရွှေးချယ်၌ စာ စတင်ရေးသည်။ ပင်ကိုရေး ဝေါ်များတွင် နိမ္ဒာန်ဘုံပျောက်ဆုံးခြင်း၊ အနိတဲက ကြော်ဖြူဗွင့် နှင့် သမဂ္ဂအလုပ်တော်အောက်ထိ တို့သည်လည်းကောင်း၊ ဘာသာပြန်ဝါယာ များတွင် ကူလို့၊ မြစ်ကမ်းပေါ်က စက်ရုံကလေး၊ အမှောင်ခေတ်က ချစ်သူများ၊ နှလုံးလျေဆရာဝန်၊ ချုပ်ကမ်း၊ မာကိုပိုလို၊ အကောင်းမြင်သမား၊ တို့သည် လည်းကောင်း၊ ခရီးသွားမှတ်တမ်းအဖြစ် ဓားလွှတ်ကိုင် ဆာမူရှင်း၏ ကိုကာ ကိုလာယဉ်ကျေးမှု နှင့် ဟောင်ကောင်နှုန်းဥုံးသူများသည်လည်းကောင်း၊ ကျမ်းစာအုပ်များတွင် မတ်ဝါဒလမ်းညွှန်၊ လူ့သမိုင်း၊ ကမ္မာဂုဏ်တင် တစ်ဆယ်နှင့် ကမ္မာကျော် ၁၀၀ (ဥွာန်.ကြုံး၊ မင်းကျော်တို့နှင့် ပူးတွဲရေး)တို့သည် လည်းကောင်း ထင်ရှုးသည်။ တော်ရှင်းမြေ [၁၉၆၇ အမျိုးသားစာပေဆု (ဘာသာပြန်)]၊ အရေးကြီးပြီ သွေးစည်းကြုံး [၁၉၇၁ အမျိုးသားစာပေဆု (ဝေါ်ရှုည်)]၊ အို ကျော်ဆလင် [၁၉၉၅ အမျိုးသားစာပေဆု (ဘာသာပြန်၊ သုတေသန)]၊ နေဝါယာရှင်များ [၁၉၉၈ အမျိုးသားစာပေဆု (ဘာသာပြန်၊ သုတေသန)]၊ ရရှိခဲ့သည်။ ၁၉၉၆ တွင် နိုင်ငံ့ဂုဏ်ရည် ဒုတိယအဆင့်၊ ၁၉၉၉ ခုနှစ် စက်တင်ဘာ ၂၄ ရက်တွင် အရေးတောင်အာရုံစာပေဆု (S.E A Writers Award) ချီးမြှင့်ခံရသည်။

၂၀၀၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၃ ရက် ညနေ ၄ နာရီတွင် ရန်ကုန်မြို့ ၌ ကွယ်လွန်သည်။

